



ကရင်ဟဗ္ဗလှပျဉ်း ဧည့်စုပုံစံ ဧကယုဇ္ဈလှပျဉ်းကွဲ ဧည့်ဇီဝိဇ္ဇာ
Karenni Civil Society Network

P.O. Box - 100, Mae Hong Son, 58000, Thailand
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၃ ခုနှစ်


ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တကြိမ် အခြေအနေ တင်ပြချက်၊ ဇန့်ဝါရီလ ၁ ဖရက်နေ့မှ ၂၉ရက်နေ့ထိ၊ ၂၀၂၃ ခုနှစ်
ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - ဇန့်ဝါရီလ ၁၅ရက်၊ ၂၀၂၃	ဇန့်ဝါရီလ ၁ ဖရက်-၂၉ ၂၀၂၃	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၉၀	၂	၂၉၂
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၃၃၄		၃၃၄
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၃၂၂	၁၃	၃၃၅
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လွိုင်ကော်မြို့နယ်	၁၀၃		၁၀၃
	ဒီးမော့ဆိုမြို့နယ်	၄၁၉	၄	၄၂၃
	ဖယ်ခုံမြို့နယ်	၂၈၂	၂	၂၈၄
	ဖရူဆိုမြို့နယ်	၅၉	၂	၆၁
	ဘောလခဲမြို့နယ်	၂		၂
	ရှားတောမြို့နယ်	၁		၁
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ ဇန်နဝါရီလ ၁၅ ရက်နေ့ အထိ	IDPs အသစ် ဇန်နဝါရီလ ၁၆ ရက် - ဇန်နဝါရီလ ၂၉ ရက်	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၇၈၂၆၅		၇၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၅၆၀၀၀		၅၆၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စုံ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၂၀၂၁၁၅		၂၀၂၁၁၅

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ ဇွန်ဝါရီလ(၁၆)ရက်မှ ဇွန်ဝါရီလ(၂၉)ရက်၊ ၂၀၂၃ခုနှစ်



စစ်ဘေးရှောင်နေရာများအား စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် နှစ်ဦးသေဆုံး၊ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိ

လွန်ခဲ့သောနှစ်ပတ်တွင် စစ်ကောင်စီမှ လွိုင်ကော်မြို့နယ် အရှေ့ခြမ်းရှိ အိုင်ဒီပီစခန်းများအား လေကြောင်းဖြင့် သုံးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဖယ်ခုံ၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့တွင်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အသက် ၅ နှစ်အောက် ကလေးနှစ်ဦးအပါအဝင် ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦး သေဆုံးခဲ့သည်။ ဒီးမော့ဆိုအရှေ့ခြမ်းတွင် စစ်ကောင်စီတပ်များ၏ ထိုးစစ်ဆင်မှုများ၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းများကြောင့် IDP စခန်းသုံးခုသည် ၎င်းတို့၏ အသက်အန္တရာယ်စိုးရိမ်သည့်အတွက် အခြားသော နေရာများသို့ ထပ်မံထွက်ပြေးတိမ်းရှောင် နေကြရသည်။

ဇန်နဝါရီလ (၁၆)ရက်၊ ည (၈)နာရီအချိန်ခန့်တွင် စစ်ကောင်စီ၏ ဖယ်ခုံအမြောက်တပ်မှ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတစ်နေရာသို့ ကျရောက်ခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသား (၂)ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် စစ်ရှောင်အချို့ ထပ်မံရွှေ့ပြောင်းခဲ့ရပါသည်။

ဇန်နဝါရီလ (၁၇)ရက်၊ စံပြ (၆) မိုင် - ဒေါတမကြီး - ဘောလခဲလမ်းအား ပြန်လည်ဖွင့်လှစ်ကြောင်း ကရင်နီပြည် အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ဇန်နဝါရီလ (၁၉)ရက်၊ လွိုင်ကော်မြို့နယ်၊ ဖားမောရွာနှင့် ဖားတီမာရွာ အနီးတို့တွင် စစ်ကောင်စီတပ်နှင့် KNDF တပ်ရင်း ၁၂ တိုက်ပွဲပြင်းထန်ခဲ့ပါသည်။ တိုက်ပွဲအတွင်း KNDF B-12 က ရဲဘော်တစ်ဦး၊ လွိုင်ကော် PDF ကရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှု ရှိခဲ့ပေမယ့် အတိအကျ မသိရချေ။

ဇန်နဝါရီလ ၂၀ရက်၊ ဘောလခဲမြို့နယ်အတွင်း စစ်ရေးအရအရေးပါသည့် မက်စလောင်းတောင်စခန်းအား ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် Karenni Commando, KA, KNDF B-09,15, 16, Loikaw PDF, DMO-PDF တို့မှ နံနက် (၈)နာရီအချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၅)ဦးသေဆုံးခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များမှာ စခန်းအားစွန့်ခွာထွက်ပြေးခဲ့ပါသည်။ တိုက်ပွဲအတွင်း KA တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအမြောက်အများတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။ တစ်ရက် တည်းတွင် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာသို့ စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ခဲ့ပြီး ရွာအတွင်း အသက် (၅၀)နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးနှင့် (၄၅)နှစ် အရွယ် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် လက်နက်ကြီးကြောင့် ဒေသခံများ၏ နွားနှစ်ကောင်နှင့် ဝက်တစ်ကောင် တို့ကိုလည်း ထိမှန်သေဆုံးခဲ့ရပါသည်။

ဇန်နဝါရီလ ၂၂ရက်၊ ည (၈)နာရီခွဲဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့နယ် စစ်ဘေးရှောင်တစ်နေရာရှိ အိမ်ခေါင်မိုးပေါ်သို့ တည့်တည့်ကျလာမှုကြောင့် နေအိမ် ထိခိုက်ပျက်စီးခဲ့သလို အသက်(၅)နှစ်အောက်ကလေးငယ်နှစ်ဦးနှင့် မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ မိခင်ဖြစ်သူမှာ ခြေထောက်နှစ်စလုံးထိခိုက်ပျက်စီးသွားပြီး (၂)နှစ်အရွယ် ကလေးငယ်မှာမူ ခြေထောက်နှင့်

လက်တို့ပါ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုတရက်တွင်း ည ၁၂:၀၀ အချိန်တွင် လွိုင်ကော်မြို့နယ် အရှေ့ခြမ်း စစ်ရှောင်စခန်း အနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်ကနေ ပေါင် ၅၀၀ အလေးချိန်ရှိသည့် ဗုံးသီးနှစ်လုံး အသုံးပြုပြီး လေကြောင်းကနေ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။



စကစ၏ လက်နက်ကြီးပစ်ခတ်ကြောင့် IDP အဆောက်အအုံပျက်စီး၊ ဒီးမော့ဆို စကစ၏ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ရွာသားများ၏နွား ထိမှန်သေဆုံး၊ ဒီးမော့ဆို

ဇန်နဝါရီလ (၂၃)ရက်၊ ည ၁၂:၀၀ နာရီအချိန်တွင် စစ်ကောင်စီမှ တိုက်ခိုက်ရေးလေယာဉ်ဖြင့် လွိုင်ကော်မြို့နယ် အရှေ့ခြမ်းသို့ စစ်ဘေးရှောင်များနေထိုင်သော နေရာအား ၂ ကြိမ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဇန်နဝါရီလ (၂၄)ရက်၊ ဒီးမော့ဆိုမြို့အခြေစိုက် ခလရ (၁၀၂)မှ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ဒီးမော့ဆို အရှေ့ဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲကာ စစ်ဘေးရှောင်ပြည်သူ (၅)ဦးအပါအဝင် ဒေသခံတစ်ဦးတို့အား လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် ညနေ ၅ နာရီခန့်အချိန်တွင် ကရင်နီပြည် လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်း တီးလုံကျေးရွာအုပ်စုရှိ စစ်ရှောင်စခန်းတစ်ခုအား စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးသီး ၅လုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အပြင် အတွဲလိုက်ပစ်ခတ်မှု ၃ ကြိမ် ပြုလုပ်ခဲ့သည်။

ဇန်နဝါရီလ ၂၅ရက်၊ ဒီးမော့ဆိုမြို့အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာပြီး ဒေသခံ ကာကွယ်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးသည် စစ်ရှောင် စခန်းများသို့ ကျရောက်ပေါက်ကွဲပြီး စစ်ရှောင်အချို့ ထိခိုက်ဒဏ်ရာရမှုများကြောင့် စစ်ရှောင်စခန်း (၂)ခုအား ရွှေ့ပြောင်းခဲ့ရပါသည်။

ဇန်နဝါရီလ ၂၆ရက်၊ မနက် ၁၀နာရီအချိန်ခန့်တွင် ဖရူဆိုမြို့အခြေစိုက် ခမရ ၅၃၁မှ လက်နက်ကြီး ပစ်ခတ်ခြင်း ကြောင့် ဖရူဆိုမြို့နယ်၊ ဆိုလျားကူးကျေးရွာအတွင်း ကျရောက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပါသည်။

ဇန်နဝါရီလ ၂၉ ရက်၊ နံနက် ၉နာရီခွဲဝန်းကျင်အချိန်တွင် လောပီတအမြောက်တပ် ၅၃၀ မှ ဒီးမော့ဆိုအရှေ့ခြမ်းသို့ လက်နက်ကြီးများပစ်ခတ်ကာ ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၂၇ နှစ်အရွယ် ဒေသခံအမျိုးသား တစ်ဦး ထိမှန်သေဆုံးသွားခဲ့သည်။

Contact persons:

Khu Ko Reh Tel: +666 5329 7814

Khu Ruby Tel: +666 3184 2980

Website : www.karennicsn.org

Facebook: Karenni Csn (or) <https://www.facebook.com/kcsnengbur>

Email: kcsn2010@gmail.com